

ꦧꦧꦢꦥꦸꦭꦱꦂꦶ  
(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

Judul : Babad Pulasari  
Ukuran : P.28,5cm L.3,5cm Jlh. 93 lb  
Milik : Gst.Pt. Djelantik, Singaraja

3	1
	A

I  
ꦧꦧꦢꦥꦸꦭꦱꦂꦶ  
1-93-  
18/11 1927  
Gst. Pt. Djelantik

BABAD PULASARI

PERPUSTAKAAN  
KTR. DOKBUD BALI  
PROP. DATI I BALI

25/1/B/P/Dokbud

**កាតាឡុកសំរឹវ**  
 (Babad Pulasari)  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi



២ A	<p>           ១០ ឃ្លាត្រូវបានបង្កើតឡើងដោយប្រើប្រាស់អក្សរ            ឈ្មោះសំរឹវ ដែលមានលក្ខណៈស្រដៀងគ្នា            ជាមួយអក្សរខ្មែរ ប៉ុន្តែវាមានលក្ខណៈ            ខុសគ្នាខ្លះៗ ដូចជា ការប្រើប្រាស់            អក្សរ ៧ ខ្លះ ដែលមិនមាននៅក្នុង            អក្សរខ្មែរ ឬ ការប្រើប្រាស់អក្សរ            ខ្លះ ដែលមាននៅក្នុងអក្សរខ្មែរ            ប៉ុន្តែមិនមាននៅក្នុងអក្សរសំរឹវ         </p>	<p>           បញ្ហាដែលកើតឡើងនេះ គឺដោយសារតែ            ការប្រើប្រាស់អក្សរសំរឹវ ដែលមានលក្ខណៈ            ស្រដៀងគ្នា ជាមួយអក្សរខ្មែរ ប៉ុន្តែវា            មានលក្ខណៈខុសគ្នាខ្លះៗ ដូចជា            ការប្រើប្រាស់អក្សរ ៧ ខ្លះ ដែលមិន            មាននៅក្នុងអក្សរខ្មែរ ឬ ការប្រើប្រាស់            អក្សរខ្លះ ដែលមាននៅក្នុងអក្សរខ្មែរ            ប៉ុន្តែមិនមាននៅក្នុងអក្សរសំរឹវ         </p>
--------	--	---









បាបាបុលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

6  
B

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

7  
A

Handwritten text in Khmer script on a palm leaf, consisting of two columns of text.

ការពេទ្យកម្ពុជា  
(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៥	7 B
---	--------

ខ្ញុំបង្ហាញឲ្យដឹង អំពី ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក  
នេះ ខ្ញុំ បាន ឃើញ ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក  
នេះ ខ្ញុំ បាន ឃើញ ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក  
នេះ ខ្ញុំ បាន ឃើញ ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក

៦	8 A
---	--------

ខ្ញុំ បង្ហាញ ឲ្យ ដឹង អំពី ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក  
នេះ ខ្ញុំ បាន ឃើញ ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក  
នេះ ខ្ញុំ បាន ឃើញ ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក  
នេះ ខ្ញុំ បាន ឃើញ ភាព អស្ចារ្យ ច្រើន ណាស់ នៃ ទេវតា ក្នុង ពិភពលោក



ကာကလျာပုလား

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁ 8  
B

၁ ဝါးစင်္ကြံပျံ့လှေကားဝါးစင်္ကြံပျံ့လှေကားဝါးစင်္ကြံပျံ့လှေကား  
ပေါ်ပေါက်ကံကံပျံ့လှေကားပျံ့လှေကားပျံ့လှေကား  
ပျံ့လှေကားပျံ့လှေကားပျံ့လှေကားပျံ့လှေကား  
ပျံ့လှေကားပျံ့လှေကားပျံ့လှေကားပျံ့လှေကား  
ပျံ့လှေကားပျံ့လှေကားပျံ့လှေကားပျံ့လှေကား

၁ 9  
A

၁ ဝါးစင်္ကြံပျံ့လှေကားဝါးစင်္ကြံပျံ့လှေကားဝါးစင်္ကြံပျံ့လှေကား  
ပေါ်ပေါက်ကံကံပျံ့လှေကားပျံ့လှေကားပျံ့လှေကား  
ပျံ့လှေကားပျံ့လှေကားပျံ့လှေကားပျံ့လှေကား  
ပျံ့လှေကားပျံ့လှေကားပျံ့လှေကားပျံ့လှေကား  
ပျံ့လှေကားပျံ့လှေကားပျံ့လှေကားပျံ့လှေကား

ကာကလျာဏမင်္ဂါ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၉  
9  
B

၂၁၅၀ ဘဝတရား ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ  
ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ  
ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ  
ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ

၁၇၀  
10  
A

၂၁၅၀ ဘဝတရား ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ  
ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ  
ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ  
ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ ဝိသုဒ္ဓါ နိကာယ



**បាបាហ្សាបុរាណ**  
 (Babad Pulasari)  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi

៧៧	11
	B

បាបាហ្សាបុរាណ ជាប្រភេទសៀវភៅប្រយោជន៍  
 មួយ ដែលមានខ្លឹមសារស្តីពីប្រវត្តិសាស្ត្រ  
 និងស្ថានភាពសង្គមនៃប្រទេសកម្ពុជា  
 ក្នុងសម័យបុរាណ។ វាមានលក្ខណៈ  
 ជំនួញ និងមានភាពទាក់ទាញខ្ពស់  
 ចំពោះអ្នកអាន។

៧៨	12
	A

ប្រភេទសៀវភៅប្រយោជន៍មួយ ដែលមាន  
 ខ្លឹមសារស្តីពីប្រវត្តិសាស្ត្រ និងស្ថានភាព  
 សង្គមនៃប្រទេសកម្ពុជា ក្នុងសម័យ  
 បុរាណ។ វាមានលក្ខណៈជំនួញ និង  
 មានភាពទាក់ទាញខ្ពស់ ចំពោះអ្នកអាន។



ဘာသာစကား

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၆

13

B

၁၆။ ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား  
ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား  
ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား  
ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား

၁၇

14

A

၁၇။ ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား  
ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား  
ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား  
ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား ဘာသာစကား



ဇာတိကျမ်း

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၈၅  
15  
B

ကျွန်ုပ်တို့သည် ဤကျမ်းကို ရေးသားခဲ့ပြီး နှစ်ပေါင်း  
အများစုမှာ ပျက်စီးနေသော်လည်း ဤကျမ်းကို ရှိရှိ  
အောင်ဖော်၍ ဖော်ပြပေးလိုက်ပါသည်။ ဤကျမ်းကို  
ရေးသားရာတွင် အချို့သော အချက်အလက်များကို  
လျစ်လျူထားခဲ့ပါသည်။

၈၆  
16  
A

ကျမ်းကို ရေးသားရာတွင် အချို့သော အချက်အလက်များကို  
လျစ်လျူထားခဲ့ပါသည်။ ဤကျမ်းကို ရေးသားရာတွင်  
အချို့သော အချက်အလက်များကို လျစ်လျူထားခဲ့ပါသည်။  
ဤကျမ်းကို ရေးသားရာတွင် အချို့သော အချက်အလက်များကို  
လျစ်လျူထားခဲ့ပါသည်။



បាបាហ្សាសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៧៤

16

B

សេចក្តីនេះប្រាប់អំពីការងារដែលបានធ្វើឡើងនៅក្នុង  
ឃុំស្រែចម្រុះស្រុកស្រែចម្រុះខេត្តស្រែចម្រុះ  
ស្រុកស្រែចម្រុះខេត្តស្រែចម្រុះខេត្តស្រែចម្រុះ  
ស្រុកស្រែចម្រុះខេត្តស្រែចម្រុះខេត្តស្រែចម្រុះ

បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី  
ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី  
ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី  
ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី

៧៧

17

A

នេះគឺជាឯកសារដែលបានរកឃើញនៅក្នុង  
ឃុំស្រែចម្រុះស្រុកស្រែចម្រុះខេត្តស្រែចម្រុះ  
ស្រុកស្រែចម្រុះខេត្តស្រែចម្រុះខេត្តស្រែចម្រុះ  
ស្រុកស្រែចម្រុះខេត្តស្រែចម្រុះខេត្តស្រែចម្រុះ

បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី  
ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី  
ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី  
ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី ឬ បាបាហ្សាសារី



កាកបាទក្រហម

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៧៨

18  
B

ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង  
ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង  
ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង  
ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង

៧៨

19  
A

ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង  
ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង  
ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង  
ឆ្នាំ ១៧៧២ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង

កាតាឡុកសំរឹវ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

រល  
19  
B

ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី  
ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី  
ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី  
ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី

១០  
20  
A

ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី  
ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី  
ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី  
ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី ឡាត្រី

















ကာကလျာမဂီၤ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၇၈  
27  
B

၅၇၈  
အထွေထွေအားဖြင့် ဘုရားရှင်တို့၏ နိဗ္ဗာန်ရောက်ရှိပြီးနောက် နတ်တို့သည် နတ်ဘုံ၌ နေထိုင်ကြသည်။ နတ်တို့သည် နတ်ဘုံ၌ နေထိုင်ရာ၌ နတ်ဘုရား၏ နိဗ္ဗာန်ရောက်ရှိပြီးနောက် နတ်တို့သည် နတ်ဘုံ၌ နေထိုင်ကြသည်။ နတ်တို့သည် နတ်ဘုံ၌ နေထိုင်ရာ၌ နတ်ဘုရား၏ နိဗ္ဗာန်ရောက်ရှိပြီးနောက် နတ်တို့သည် နတ်ဘုံ၌ နေထိုင်ကြသည်။

၅၇၉  
28  
A

၅၇၉  
အထွေထွေအားဖြင့် ဘုရားရှင်တို့၏ နိဗ္ဗာန်ရောက်ရှိပြီးနောက် နတ်တို့သည် နတ်ဘုံ၌ နေထိုင်ကြသည်။ နတ်တို့သည် နတ်ဘုံ၌ နေထိုင်ရာ၌ နတ်ဘုရား၏ နိဗ္ဗာန်ရောက်ရှိပြီးနောက် နတ်တို့သည် နတ်ဘုံ၌ နေထိုင်ကြသည်။ နတ်တို့သည် နတ်ဘုံ၌ နေထိုင်ရာ၌ နတ်ဘုရား၏ နိဗ္ဗာန်ရောက်ရှိပြီးနောက် နတ်တို့သည် နတ်ဘုံ၌ နေထိုင်ကြသည်။



ဇာတ်ကျမ်း

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၅

29

B

၁၅  
ဗုဒ္ဓကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ

၁၆

30

B

၁၆  
ဗုဒ္ဓကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ  
စာတည်းကံပတရအကျဉ်းစာတည်းကမ္ဘာပုဒ်ကံပတရ







**ဇာဇာဇာဇာဇာဇာ**  
 (Babad Pulasari)  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi

၃၃  
 32  
 B

အဘယ့်ကြောင့်ဆိုသော် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်  
 ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်  
 ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်  
 ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်

၃၃  
 33  
 A

ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်  
 ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်  
 ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်  
 ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင် ဤအခန်းကဏ္ဍတွင်

ဘာသာစကား

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၁၅

33

B

၂၀  
ပျံ့နှံ့စေရန်အတွက် နေရာအနှံ့အပြား၌ နေထိုင်စေရန်  
အစီအစဉ်ချမှတ်၍ အစီအစဉ်အတိုင်း အမှုအရာ  
အားလုံးကို စီစဉ်ဆောင်ရွက်ခဲ့သည်။

အမှုအရာအားလုံးကို စီစဉ်ဆောင်ရွက်ခဲ့သည်။  
အစီအစဉ်အတိုင်း အမှုအရာအားလုံးကို  
စီစဉ်ဆောင်ရွက်ခဲ့သည်။

၁၁၆

34

A

လက်ထက်၌ အစိုးရအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးခဲ့ပြီး အစိုးရအဖွဲ့အစည်း  
များကို စီစဉ်ဆောင်ရွက်ခဲ့သည်။

အစိုးရအဖွဲ့အစည်းများ ဖွဲ့စည်းပေးခဲ့ပြီး  
အစိုးရအဖွဲ့အစည်းများကို စီစဉ်ဆောင်ရွက်  
ခဲ့သည်။

ကာကလျာနမဂီၤ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၉

34

B

၅၉  
ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ

အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ

၅၉

35

A

၅၉  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ

အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ  
အာရဟံ ဗဟုကုသုပဏ္ဍိတံ အာရဟံ ဗဟုကုသုပဏ္ဍိတံ



**កាកបាទក្រហម**  
 (Babad Pulasari)  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi

១៥	36
	B

១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២  
 ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២  
 ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២  
 ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២

១៦	37
	A

១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២  
 ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២  
 ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២  
 ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២ ១២១២

បាបុលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

១៣ 37  
B

ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧  
ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧  
ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧  
ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧

១៤ 38  
A

ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧  
ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧  
ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧  
ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧ ឆ្នាំ ១៧១៧ ខែ ១១ ថ្ងៃ ១៧

# ဘာသာစာအုပ်

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၉

38

B

၁၉၁၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့တွင် ဘုရားရှင်  
ကျောက်စာတော်ကြီးတော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်

တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်

၁၉

39

A

၁၉၁၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့တွင် ဘုရားရှင်  
ကျောက်စာတော်ကြီးတော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်

ကျောက်စာတော်ကြီးတော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်

ကာကလျာဏမင်္ဂါ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၅  
39  
B

၅၅  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က

တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က

၈၀  
40  
A

၈၀  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က

တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က  
တတိယ နဂါးတို့က နဂါးတို့က နဂါးတို့က နဂါးတို့က





ဇာတိကျမ်း

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၈၇

41

B

မိဖုရားတို့သည် နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော  
ခါးကပ်ချိန်တို့ကို နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော

မိဖုရားတို့သည် နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော  
ခါးကပ်ချိန်တို့ကို နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော

၈၈

42

A

ဗုဒ္ဓ၏အတူတူ နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော  
ခါးကပ်ချိန်တို့ကို နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော

မိဖုရားတို့သည် နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော  
ခါးကပ်ချိန်တို့ကို နတ်တို့က ပေးအပ်သော  
အပူချိန်တို့ကို နတ်တို့က ပေးအပ်သော

ကာကလျကမာရီ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၆

42

B

Handwritten Burmese script on a palm leaf manuscript strip, consisting of two columns of text.

၅၆

43

A

Handwritten Burmese script on a palm leaf manuscript strip, consisting of two columns of text.

# ꦧꦧꦢꦥꦸꦭꦱꦫꦶ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

ꦧꦧꦢ	43
B	

ꦧꦧꦢꦥꦸꦭꦱꦫꦶ  
ꦧꦧꦢꦥꦸꦭꦱꦫꦶ  
ꦧꦧꦢꦥꦸꦭꦱꦫꦶ  
ꦧꦧꦢꦥꦸꦭꦱꦫꦶ

ꦧꦧꦢ	44
A	

ꦧꦧꦢꦥꦸꦭꦱꦫꦶ  
ꦧꦧꦢꦥꦸꦭꦱꦫꦶ  
ꦧꦧꦢꦥꦸꦭꦱꦫꦶ  
ꦧꦧꦢꦥꦸꦭꦱꦫꦶ

ဇာတိဇာတိ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၈၈

44

B

Handwritten Burmese script on a palm leaf, consisting of two columns of text.

၈၉

45

A

Handwritten Burmese script on a palm leaf, consisting of two columns of text.

**ꦠꦠꦲꦁꦸꦩꦩꦶꦲ**

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

45  
B

ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ  
ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ  
ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ

46  
A

ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ  
ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ  
ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ ꦠꦠꦲꦁꦸꦩꦩꦶꦲ



ကာကလျာမဂီၢ်

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၈၀ 47  
B

၈၅  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ

၈၀ 48  
A

ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ  
ဣတ္ထိကဏ္ဍိယဝိသုဒ္ဓိပဏ္ဍိတမဂ္ဂဗျူဟာသီလဝါရီယာသီလဝါရီယာ





ကာကလျာမဂီၤ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၈၄	49	၅၂	၅၃
	B	၅၄	၅၅

၅၂  
၅၃  
၅၄  
၅၅

၅၆	50	၅၆	၅၇
	A	၅၈	၅၉

၅၆  
၅၇  
၅၈  
၅၉

ဇာတ်ကျမ်းပုဒ်

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၀  
50  
B

၅၀  
ပဉ္စမိ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
ဤသေဝိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
ပဉ္စမိ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
ပဉ္စမိ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ

၅၁  
51  
A

၅၁  
ပဉ္စမိ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
ဤသေဝိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
ပဉ္စမိ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ  
ပဉ္စမိ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ ဝိသုဒ္ဓိတေ

កាតាឡុកសំរឹក

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

១៣

51

B

5 ឋ គ្រប់បាយប្រកាន់ប្រកាន់ ឯបង្កើតក្រុមប្រឹក្សា  
ក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា  
ក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា  
ក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា  
ក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

១៤

52

A

ឯក្រុងប្រាសាទប្រាសាទប្រាសាទប្រាសាទ  
ប្រាសាទប្រាសាទប្រាសាទប្រាសាទ  
ប្រាសាទប្រាសាទប្រាសាទប្រាសាទ  
ប្រាសាទប្រាសាទប្រាសាទប្រាសាទ  
ប្រាសាទប្រាសាទប្រាសាទប្រាសាទ











ကာကလျာမဂီၤ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၄

56

B

၅၄ ပထမအပိုင်းအစွဲအားပေး၍အားဖြင့်အားဖြင့်  
မိမိတို့ကလေးငယ်တို့အားပေးအပ်အပ်အပ်အပ်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်

ပထမအပိုင်းအစွဲအားပေး၍အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်

၅၇

57

A

အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်

အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်  
အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်အားဖြင့်



# បាបបុលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

១៥      58  
B

Handwritten text in Khmer script on a palm leaf. The text is arranged in two columns, with a hole on the right side of each leaf for binding. The script is finely inscribed and covers most of the leaf's surface.

១៦      59  
A

Handwritten text in Khmer script on a palm leaf. Similar to the top leaf, it features two columns of text with a hole on the right side. The script is consistent in style and layout with the other leaf.







ကာကလျာမဟိ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၆၃  
62  
B

၆၂  
၅၅  
၅၆  
၅၇  
၅၈  
၅၉  
၆၀  
၆၁  
၆၂  
၆၃  
၆၄  
၆၅  
၆၆  
၆၇  
၆၈  
၆၉  
၇၀  
၇၁  
၇၂  
၇၃  
၇၄  
၇၅  
၇၆  
၇၇  
၇၈  
၇၉  
၈၀  
၈၁  
၈၂  
၈၃  
၈၄  
၈၅  
၈၆  
၈၇  
၈၈  
၈၉  
၉၀  
၉၁  
၉၂  
၉၃  
၉၄  
၉၅  
၉၆  
၉၇  
၉၈  
၉၉  
၁၀၀

၆၃  
63  
A

၆၂  
၅၅  
၅၆  
၅၇  
၅၈  
၅၉  
၆၀  
၆၁  
၆၂  
၆၃  
၆၄  
၆၅  
၆၆  
၆၇  
၆၈  
၆၉  
၇၀  
၇၁  
၇၂  
၇၃  
၇၄  
၇၅  
၇၆  
၇၇  
၇၈  
၇၉  
၈၀  
၈၁  
၈၂  
၈၃  
၈၄  
၈၅  
၈၆  
၈၇  
၈၈  
၈၉  
၉၀  
၉၁  
၉၂  
၉၃  
၉၄  
၉၅  
၉၆  
၉၇  
၉၈  
၉၉  
၁၀၀

**ဇာတိကျမ်း**  
 (Babad Pulasari)  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi

၆၆	63
B	

...  
 ...  
 ...  
 ...  
 ...

၆၆	64
A	

...  
 ...  
 ...  
 ...  
 ...











ကာကလျကမာန်  
(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၆၈	68
	B

၆၈။ နေ့စဉ်အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်  
အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်  
အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်  
အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်

၆၉	69
	A

၆၉။ နေ့စဉ်အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်  
အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်  
အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်  
အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက် အစဉ်အဆက်

បាបុលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៤៧  
69  
B

ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ

៧០  
70  
A

ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ  
ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ ឃុំស្រែចម្រុះ

# ကာကလျာပုသ်

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

နံ	၇၀
	B

၇၀ နိမိတ်တစ်ခုပါး၏တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ

သို့ ကြည့်ကာ ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ

နံ	၇၁
	A

၇၁ နိမိတ်တစ်ခုပါး၏တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ

၇၁ နိမိတ်တစ်ခုပါး၏တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ  
ကာကလျာပုသ်ကို နိမိတ်တစ်ခုတည်းပုံတို့ကို ကြည့်ကာ

**កាតាឡុកសំបុត្រ**  
 (Babad Pulasari)  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi

សំបុត្រ	71
	B

សំបុត្រនេះមានប្រាំបួនជួរ រៀបរយពីការប្រកួតប្រជែងរវាងស្រីម្នាក់និងស្រីម្នាក់ទៀត ក្នុងការប្រកួតប្រជែងលើទឹកដីប្រទេសប្រាសាទបាវន្យបុរី។ ក្នុងសំបុត្រនេះបានរៀបរយពីការប្រកួតប្រជែងរវាងស្រីម្នាក់និងស្រីម្នាក់ទៀត ក្នុងការប្រកួតប្រជែងលើទឹកដីប្រទេសប្រាសាទបាវន្យបុរី។ ក្នុងសំបុត្រនេះបានរៀបរយពីការប្រកួតប្រជែងរវាងស្រីម្នាក់និងស្រីម្នាក់ទៀត ក្នុងការប្រកួតប្រជែងលើទឹកដីប្រទេសប្រាសាទបាវន្យបុរី។

សំបុត្រ	72
	A

សំបុត្រនេះមានប្រាំបួនជួរ រៀបរយពីការប្រកួតប្រជែងរវាងស្រីម្នាក់និងស្រីម្នាក់ទៀត ក្នុងការប្រកួតប្រជែងលើទឹកដីប្រទេសប្រាសាទបាវន្យបុរី។ ក្នុងសំបុត្រនេះបានរៀបរយពីការប្រកួតប្រជែងរវាងស្រីម្នាក់និងស្រីម្នាក់ទៀត ក្នុងការប្រកួតប្រជែងលើទឹកដីប្រទេសប្រាសាទបាវន្យបុរី។ ក្នុងសំបុត្រនេះបានរៀបរយពីការប្រកួតប្រជែងរវាងស្រីម្នាក់និងស្រីម្នាក់ទៀត ក្នុងការប្រកួតប្រជែងលើទឹកដីប្រទេសប្រាសាទបាវន្យបុរី។











បាបបុលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

ល៧  
76  
B

Handwritten text in Khmer script on a palm leaf manuscript strip, divided into two sections by a hole.

ល៧  
77  
A

Handwritten text in Khmer script on a palm leaf manuscript strip, divided into two sections by a hole.





# បាបាលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

លេខ

79

B

រឿងប្រាសាទបាបាលសារី  
នេះបានប្រាប់អំពីប្រាសាទបាបាលសារី  
ដែលស្ថិតនៅក្នុងភូមិបាបាលសារី  
ស្រុកបាបាលសារី ខេត្តបាបាលសារី  
ដែលមានប្រាសាទបាបាលសារី  
ដែលមានប្រាសាទបាបាលសារី

នេះបានប្រាប់អំពីប្រាសាទបាបាលសារី  
ដែលស្ថិតនៅក្នុងភូមិបាបាលសារី  
ស្រុកបាបាលសារី ខេត្តបាបាលសារី  
ដែលមានប្រាសាទបាបាលសារី  
ដែលមានប្រាសាទបាបាលសារី

ថ.

80

A

នេះបានប្រាប់អំពីប្រាសាទបាបាលសារី  
ដែលស្ថិតនៅក្នុងភូមិបាបាលសារី  
ស្រុកបាបាលសារី ខេត្តបាបាលសារី  
ដែលមានប្រាសាទបាបាលសារី  
ដែលមានប្រាសាទបាបាលសារី

នេះបានប្រាប់អំពីប្រាសាទបាបាលសារី  
ដែលស្ថិតនៅក្នុងភូមិបាបាលសារី  
ស្រុកបាបាលសារី ខេត្តបាបាលសារី  
ដែលមានប្រាសាទបាបាលសារី  
ដែលមានប្រាសាទបាបាលសារី



ဇာတ်လမ်းပုဒ်

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၀

80

B

ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်

ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်

၁၁

81

A

ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်

ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်  
ဇာတ်လမ်းပုဒ်




បាបាបុលសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៨២  
B



៨៣  
A



ကာကလျာမဂီၤ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၅၅	83
B	

Handwritten text on palm leaf 83B, including a central decorative box and two columns of script.

၅၆	84
A	

Handwritten text on palm leaf 84A, including a central decorative box and two columns of script.

កាតាឡុកសំរឹវ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៥៨	84
	B

Handwritten text in Khmer script on a palm leaf, likely a historical record or document.

៥៩	85
	A











ꦑꦩꦧꦧꦥꦸꦭꦱꦂꦶ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

၁၁

88

B

၂၆

လဲတယူတအာသံကပယူကကလိသံကယူတအာယဟ  
ကကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပိလိကယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ

ကလဲပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ

၁၁

89

A

ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ

ကလဲပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ  
ပယူကကိယူကလိသံပယူကပယူကကိယူကလိသံပ











កាតាឡុនសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

លំដាប់

94

B

ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន  
ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន  
ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន

លំដាប់

95

A

ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន  
ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន  
ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន ឃុំស្រែចម្រើន

កាតាឡុកសំរឹវ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

៧១  
95  
B

កាតាឡុកសំរឹវ ៧១  
ខាងលើ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១  
ខាងក្រោម ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១  
៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១  
៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១ ៧១

៧២  
96  
A

កាតាឡុកសំរឹវ ៧២  
ខាងលើ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២  
ខាងក្រោម ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២  
៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២  
៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២ ៧២



បាបាបុសារី

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi



ဘာသာစာပေ

(Babad Pulasari)  
Pusat Dokumentasi  
Dinas Kebudayaan Provinsi

